

# The Border Consortium

နှစ်လည်သုံးသပ်မှု အစီရင်ခံစာ  
ဇန်နဝါရီလ-ဖွန်လ ၂၀၁၉ ခုနှစ်





# နယ်စပ်အကူအညီပေးရေးညွှန်ပေါင်းအဖွဲ့

(THE BORDER CONSORTIUM)

နှစ်လယ် သုံးသပ်ချက် အစီရင်ခံစာ

(ဇန်နဝါရီ - ဇွန်၊ ၂၀၁၉ ခုနှစ်)



## နောက်ခံကြောင်းရာ

### မြန်မာနိုင်ငံ

မြန်မာနိုင်ငံ၏ အခြေအနေသည် ဆက်လက်၍ မတည်ငြိမ်ပေါက်ကွဲနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်ပြီး၊ ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပါသည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်း ရှမ်းပြည်နယ်တို့ တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (UPDJC) ၏ တရားဝင် ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းနေပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေပြီး၊ မြန်မာနိုင်ငံအစိုးရ သို့မဟုတ် မြန်မာ့တပ်မတော် ဘက်မှချည်းကပ်မှုများတွင် နိုင်ငံရေးအဓိပ္ပါယ်ရှိသောပြောင်းလဲမှုများကို မတွေ့ရပါ။ ထို့အပြင် ကချင်ပြည်နယ် မြောက်ပိုင်း ဒေသတွင် တပ်မတော်က အင်အားဖြည့်တင်းခြင်း၊ ရိက္ခာထောက်ပံ့မှုများ ပြင်ဆင်ခြင်းနှင့် ထပ်မံကျူးကျော်လာခြင်း၊ ကချင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာဒေသများ ဖြစ်သည့် ကျောက်ကြီးနှင့် ဖာပွန်ဒေသများသို့လည်း ၂၀၁၉ ခုနှစ်၊ဧပြီလအတွင်း လမ်းများတိုး၍ဖောက်လုပ်နေမှုများကြောင့် ပို၍ဆိုးရွားလာစေသည်။ ထို့အပြင်၊ ကယားပြည်နယ် လွိုင်ကော်မြို့တွင်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြကြသူများကိုလည်းဖမ်းဆီးမှုများရှိခဲ့သည်။ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အပိုဒ် ၂၅ အပေါ် မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုမှု များ ကြောင့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား၊ စစ်ဘေးသင့်ဒေသများတွင် လူမှု-စီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ပျက်ဖွယ်အခြေအနေများ ဖြစ်ပေါ်နေသည်။ ကြားကာလ အစီအစဉ်များ အကောင်အထည်ဖော်ရေးအတွက် တပ်မတော်ဘက်က နယ်မြေပိုင်းခြားသတ်မှတ်မှုများ အရင် လိုအပ်ကြောင်း ပြောဆိုနေ ပြီး၊ ကေအန်ယူ (KNU) နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) က ပြဿနာကိစ္စတစ်ရပ်ချင်းအလိုက် ချည်းကပ်ဆောင်ရွက်မှုများမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ် တည်ဆောက်ရေးအတွက် ယုံကြည် မှုတည်ဆောက်သွားနိုင်ရန် အဆိုပြုထားကြသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်ပြဌာန်းမှုကြောင့် တိုင်းရင်းသားဒေသများတွင် ပြင်းထန် ဆိုးရွားသည့် သက်ရောက်မှုများ ရှိလာစေသည်။ ပြန်လည်ပြင်ဆင်ပြဌာန်းထားသော ဥပဒေတွင် ပိုင်ဆိုင်သူများက လုံလောက်သည့် အထောက်အထားမပြသနိုင်ပါက၊ သတ်မှတ်ပေးထားသည့် ကာလအတွင်း သူတို့၏မြေကို မှတ်ပုံတင်ရန် ပျက်ကွက်ပါက အစိုးရအဖွဲ့အစည်းများက သိမ်းယူခွင့်အာဏာကို အပ်နှင်းထားသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(EAOs)က ဤမြေလွတ်၊မြေလပ်နှင့်မြေရိုင်းဥပဒေသည် အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုဟု မှတ်ယူကြသည်။ ဥပဒေကြောင်းအရ မြေယာသိမ်းပိုက်မှုများ ကြောင့် မြန်မာနိုင်ငံသို့

ပြန်လည်အခြေချရန်စီစဉ်နေကြသော ဒုက္ခသည်များအပေါ် ထိခိုက်သက်ရောက်မှုရှိစေသည်။ အကြောင်းမှာ သူတို့၏ ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်သောမြေယာများ ပြန်လည်ရယူရေးအတွက် ခက်ခဲနိုင်သောကြောင့် ဖြစ်သည်။ ပြန်လည် ပြင်ဆင်ပြဌာန်းသည့်ဥပဒေအပေါ် လယ်သမားများနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများက အကျယ်အပြန့် ကန့်ကွက်မှုများ၊ ဝေဖန်မှုများ ရှိနေ ပြီး၊ သူတို့၏ မြေယာလုံခြုံမှုနှင့် ပိုင်ဆိုင်မှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြကြသည်။

မကြာခင်ဆိုသလိုပင် မြန်မာအစိုးရနှင့် တပ်မတော်က လွတ်လပ်စွာဖော်ပြပြောဆိုခွင့်အပေါ် ဆက်လက်၍ ဖိနှိပ်ချုပ်ချယ် မှုများ ရှိနေသည်။ နိုင်ငံတကာဖိအား မြင့်မားလာသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားသော ရိုက်တာသတင်းထောက် ၂- ဦးကိုပြန်လွှတ်ပေးခဲ့သော်လည်း၊ ပုံမှန်ဆိုသလို သတင်းထောက်များကို ဖမ်းဆီးထောင်ချမှုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ် တွင်ဖြစ်ပေါ်နေသောတိုက်ပွဲသတင်းများပေးပို့ရေးသားကြသည့်များအပေါ် ဖမ်းဆီးထောင်ချမှုများအများအပြား ရှိနေသည်။ ဇွန်လတွင်ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်းမြို့များတွင် အင်တာနက်လုံးဝပိတ်ဆို့ ဖြတ်တောက်မှုများ ရှိခဲ့သည်။

ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ယခင်စစ်တပ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် အချက်ပေါင်း ၃,၇၀၀ ခန့်ကို အဆိုပြုခဲ့သည်။ မည်သို့ရလဒ်ထွက်ပေါ်မည်မှာ မသိနိုင်သေးပေ။

**ထိုင်းနိုင်ငံ**

ယခုနှစ် ပထမ ၆-လပိုင်းတွင် ထိုင်းနိုင်ငံ၏အခြေအနေမှာ နှိုင်းယှဉ်ချက်အရ တည်ငြိမ်ပါသည်။ ကာလကြာရှည် စောင့်ဆိုင်း ခဲ့ရသော ရွေးကောက်ပွဲများက ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော်လည်း၊ ရွေးကောက်ပွဲများအတွင်း ပွင့်လင်းမြင်သာ မှု နှင့် ပုံမှန်မဟုတ်သောကိစ္စများက မေးခွန်းထုတ်ဖွယ်ကိစ္စများ ရှိနေခဲ့ပါသည်။ ထွက်ပေါ်လာသော ရလဒ်များ အရ စစ်တပ်ကိုထောက်ခံသည့် ပါတီက ထိုင်းအစိုးရသစ် ဖွဲ့စည်းနိုင်ပါသည်။ ထိုင်းဘုရင်မင်းမြတ် မဟာဗာဂျီရာ လောင်ကွန် ဖရ ဗာဂျီရာကလောင်ကျော်ယူဟာသည် ၂၀၁၉ ခုနှစ်၊ မေလတွင် ဘိသိက်ခံနန်းတက်ခဲ့ပြီး၊ နိုင်ငံ၏ရှေ့ရိုးတွင် ဘုရင် စနစ်အနေဖြင့် အရေးပါသည့်အခန်းကဏ္ဍက ဆက်လက်တည်ရှိနေမည်ဟု မျှော်မှန်းရပါသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံမှ ဒုက္ခသည် ၈၆,၁၇၄ ဦး (အမျိုးသမီး ၅၁%) သည် ထိုင်း-မြန်မာနယ်စပ်ရှိ စခန်း ၉-ခု တွင် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပြီး၊ လူသားချင်းစာနာမှု အကူအညီများအပေါ် မှီခိုနေရဆဲ ဖြစ်ပါသည်။ လူ ၅၆၅ ဦး (အိမ်ထောင်စု ၁၄၅ စု) သည် မိမိဆန္ဒအလျောက်နှင့် ကူညီပံ့ပိုးပေးသော လုပ်ငန်းစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလတွင် ပြန်သွားကြပါသည်။ အကြီးဆုံးအုပ်စု (ခန့်မှန်း လူဦးရေ ၂၀၀ ခန့်) သည် မြဝတီမြို့နယ် လေးကေကော ပြန်လည်အခြေချစခန်းသို့ ပြန်သွားခဲ့ကြပါသည်။ နောက်ထပ် ၃၁၀ ဦးသည် တရားဝင်အိမ်ပြန်ရေး လုပ်ငန်းစဉ်များအတွက် ဇူလိုင်လတွင်ပြန်သွားနိုင်ရန် စစ်ဆေးအတည်ပြုပြီးဖြစ်ပါသည်။ မိမိအစီအစဉ်ဖြင့်အိမ်ပြန်ကြသူများနှင့် ပံ့ပိုးမှုဖြင့်အိမ်ပြန်သူ များ၏တုံ့ပြန်ချက်များတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွက် ပြန်လည်အခြေချပေါင်းစည်းရေးလုပ်ဆောင်မည် ဆိုပါက သက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ မြေယာပိုင်ဆိုင်မှု၊ နိုင်ငံသားဆိုင်ရာမှတ်တမ်းမှတ်ရာများ ပြန်လည်ရရှိရေး တို့နှင့် ပတ်သက်သောပြဿနာများသည် အဓိက ဖြေရှင်းရမည့် ပြဿနာများဖြစ်ကြောင်း အလေးပေး ဖော်ပြကြသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသမှ ပြင်ပသို့ရွှေ့ပြောင်းထွက်ခွာမှုသည် ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းရပြီး၊ ဒုက္ခ သည်များ အစုအပြုံလိုက် ပြန်လည်ပေါင်းစည်းရေးအတွက် ကောင်းမွန်သည့်အခြေအနေ မရှိသေးပါ။ သို့သော်လည်း၊ မြန်မာနိုင်ငံနှင့် ထိုင်း ပူးပေါင်းလုပ်ငန်းအဖွဲ့ တတိယအကြိမ်အစည်းအဝေးကို ချင်းရှိုင်တွင် ကျင်းပခဲ့ပြီး၊ ယင်းဆွေးနွေးမှုများ

တွင် မိမိဘာသာဖူလုံသည့် စီးပွားရေးစနစ် သဘောတရားအပေါ် လေ့လာရေးဌာနများ၊ ရပ်ရွာဖွံ့ဖြိုးရေးစီမံချက်များကို အိမ်ပြန်ကြသူ ဒုက္ခသည်များအတွက် ဆောင်ရွက်ပေးရေးကိစ္စများ ဆွေးနွေးခဲ့ကြပါသည်။

ထိုင်းအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန (MOI) ၏ အဆင့်မြင့်အရာရှိများက စခန်းများသို့ ခရီးများ သွားရောက်ကြည့်ရှုခဲ့ကြပြီး၊ မြန်မာနယ်စပ် အာဏာပိုင်များနှင့်လည်း တွေ့ဆုံ၍ အိမ်ပြန်ကြသူများအတွက် ယာယီနယ်စပ်ဖြတ်သန်းရေး စခန်းများဖွင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ထိုင်းအစိုးရက အိမ်ပြန်ဖွယ်ရှိသည့်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေဆဲဆိုသည့် အချက်ကို အသိအမှတ်ပြုကြောင်း၊ အကယ်၍ ဒုက္ခသည်များသည်သူတို့၏လုံခြုံမှုအတွက် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်ပါက နေထိုင်နိုင်ကြောင်း၊ သို့သော် စခန်းများမှထွက်ခွာခွင့်မရှိဘဲ ဥပဒေအတိုင်းနေထိုင်ကြရမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိအခြေအနေများနှင့် တရားဝင်အိမ်ပြန်ကြသည့်နှုန်းနည်းပါးသည့်အခြေအနေအရ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ဆွေးနွေးရာတွင်၊ ထိုင်းအစိုးရနှင့်အခြားသောအရေးပါသည့်အင်အားစုများကအိမ် ပြန်နိုင်ရေး၊ ပြန်လည်ပေါင်းစည်းရေး နှင့်/သို့မဟုတ် ထိုင်းနိုင်ငံအတွင်းအခြားအခြေရာရေး နည်းလမ်းများကို ကြံဆခဲ့ကြ ပါသည်။ ဤအချက်များသည် ခက်ခဲရုပ်ထွေးသည့် နိုင်ငံသားစိစစ်ရေးနှင့်မှတ်တမ်းပြုရေးလုပ်ငန်းစဉ်များအပေါ် မူတည်နေပါ သည်။ ထိုင်းအစိုးရနှင့် ဆွေးနွေးမှုများတွင် ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်း တရားဝင်ရွှေ့ပြောင်း လုပ်သားများအဖြစ် အလုပ်လုပ်ကိုင်နိုင်ရန် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီလိုကြောင်း ဖော်ပြ ခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းထွက်ပြေးရသူများအပေါ် ဝန်ဆောင်မှုပေးရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ (CCSDPT) က နိုင်ငံတကာပြောင်းရွှေ့အခြေချမှုအဖွဲ့အစည်း (IOM)၊ ထိုင်းဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံသို့ လုပ်သားများအဖြစ် ပြောင်းရွှေ့နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ ကြပါသည်။

## အလေးပေးတင်ပြလိုသည့် လုပ်ငန်းအစီအစဉ်များ

### မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် TBC က အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်ပြု၍ ရေရရှိပြည်တွင်း ပဋိပက္ခကြောင့် ထိခိုက်နစ်နာနေရသူ ရပ်ရွာလူထုများကို ပံ့ပိုးပေးနေပါသည်။ သို့မှသာ အိမ်ပြန်လာကြသူ ဒုက္ခသည်များ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများအတွက် သူတို့၏ စွမ်းဆောင်ရည်များ မြင့်တက်လာစေမည် ဖြစ်သည်။

မြေယာအခွင့်အရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ သင်တန်းများအားဖြင့် ကေအဲန်ယူမှထုတ်ပေးသော မြေယာအသိအမှတ်ပြုလက်မှတ်ကို လူပေါင်း ၇,၅၄၄ ဦး ရရှိနိုင်ခဲ့ကြသည်။ ကေအဲန်ယူက “ကော်” မြေနှင့်ပတ်သက်၍ စုံညီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး၊ အခွင့်အရေးများနှင့် ဓလေ့ထုံးတမ်းအရ မြေပိုင်ဆိုင်ခွင့်၊ သစ်တောများ၊ ရေအရင်းအမြစ် နှင့် ဂေဟစနစ်ထိန်းသိမ်းမှု တို့အပေါ်သိရှိနားလည်မှုတိုးမြှင့်စေခဲ့သည်။ ယင်းအစည်းအဝေးကို အဖွဲ့အစည်း ၅၆ ခုမှ ကိုယ်စားလှယ် ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလုံခြုံမှု (LIFT Fund) ရန်ပုံငွေဆိုင်ရာစီမံကိန်းကာလအတွင်း လူပေါင်း ၁၇,၀၀၀ ကျော်၏ မြေပိုင်ဆိုင်ခွင့်လုံခြုံမှုအပေါ် အားဖြည့်ပေးနိုင်ခဲ့သည်။ အဓိကအားဖြင့် ကေအဲန်ယူ အဖွဲ့အစည်းက မြေအသုံးချခွင့်လက်မှတ်များထုတ်ပေးခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ အစိုးရ၏ မြေယာမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အရအသိအမှတ်ပြုစေခြင်းဖြင့် ဖြည့်စွက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အလားတူပင်၊ လယ်သမား ၂,၉၀၀ ကျော်တို့သည် ပဋိပက္ခများကြောင့် ကာလကြာရှည် သူတို့စွန့်ပစ်ထားခဲ့သော

စိုက်ပျိုးရေးမြေများကို ပြန်လည်ရယူခြင်း၊ သို့မဟုတ် ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်များဖြင့် သူတို့၏ ကျွမ်းကျင်မှု အရည်အချင်းများကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ကျေးရွာ ၁၅ ခုမှ လူပေါင်း ၂,၅၀၀ ကျော်တို့သည် ရပ်ရွာပိုင်သစ်တော စီမံခန့်ခွဲမှုများ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည်။ ယင်းလုပ်ငန်းများတွင် ငါးများအတွက် ဘေးမဲ့ရုံများ ဖန်တီးပေးခြင်းနှင့် သစ်တောပြန်လည်ပျိုးထောင်ရေး လုပ်ငန်းများလည်း ပါဝင်သည်။ ကရင်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လူမှုလှုပ်ရှားမှု ကွန်ရက် (KESAN)၊ မွန်ဒေသ လူ့အခွင့် အရေး ဖောင်ဒေးရှင်း၊ တနင်္သာရီမြစ် ဌာနေတိုင်းရင်းသားလူထုများကွန်ရက် (TRIPNET) နှင့် ကရင် ကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးရေးရုံး (KORD) တို့က ယင်းလုပ်ငန်းစဉ်များကို ရှေ့ဆောင်ခဲ့ကြသည်။

ရေသွယ်ယူပေးခြင်း၊ သိုလှောင်ခြင်းနှင့် ရေသန့်စင်ခြင်းစနစ်များကို ဝေးလံခေါင်သီသည့် ဒေသများတွင်တည်ဆောက်၍ ၂၀၁၉ ခုနှစ်၊ ပထမ ၆-လပိုင်းတွင် အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် သောက်သုံးရေကို ရရှိစေခဲ့သည်။ ယင်းလုပ်ငန်း နှင့်အတူ သန့်ရှင်းသော အိမ်သာများဆောက်လုပ်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီသည့် တကိုယ်ရေသန့်ရှင်းရေး လှုပ်ရှားမှုများလည်း ဆောင်ရွက်ခဲ့ပြီး၊ အိမ်ထောင်စုပေါင်း ၂,၀၀၀ ကျော်ကို အကျိုးရှိစေခဲ့သည်။ ယင်းသို့သော ပံ့ပိုးကူညီ သည့် လုပ်ငန်းများကို ကျောပိုးအိမ်ကျန်းမာရေးလုပ်သားများအဖွဲ့ (BPHWT)၊ ကရင် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW)၊ KESAN၊ KORD နှင့် TRIPNET တို့က အကောင်အထည် ဖော်ဆောင်ခဲ့ကြသည်။

လူပေါင်း ၃,၄၀၀ ကျော်ကိုလည်း မွေးကင်းစနှင့် ကလေးငယ်များ အာဟာရကျွေးမွေးရေး အစီအစဉ် (IYCF) လှုပ်ရှားမှုများ မှတဆင့် အမူအကျင့်များပြောင်းလဲစေရန် ပညာပေးအသိအမြင်ဖွင့်ပေးခဲ့သည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကလေးများ ကနဦးကြီးထွားစကားလ ရက် ၁,၀၀၀ တွင် ပိန်လီခြင်းကိုလျော့ကျစေပြီး၊ KDHW, BPHWT နှင့် ကရင် အမျိုးသမီးအစည်းအရုံး (KWO) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း အိမ်ထောင်စုနှင့် လူကိုယ်ခန္ဓာ တိုင်းထွာခြင်း (anthropometric survey) စစ်တမ်းကောက်ယူမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ရာ အသက် ၅-နှစ်အောက် ကလေး ၅၅၉ ဦးအပါအဝင်၊ အိမ်ထောင်စု ၆၈၀၊ (ကျေးရွာအုပ်စု ၉-ခု) တွင် ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပဋိပက္ခစစ်ဘေးဒဏ် ကြောင့် ထိခိုက်နစ်နာခဲ့ရသောရပ်ရွာများဖြစ်ပြီး၊ ဆိုးရွားသည့်စားနပ်ရိက္ခာမလုံခြုံမှုကိုလည်း ဆက်လက်ခံစား နေရဆဲ ဒေသများဖြစ်သည်။ ကလေးများအကြားတွင် ကမ္ဘာလုံး ဆိုင်ရာ ပြင်းထန်သည့် အာဟာရချို့တဲ့မှု (ပိန်လီခြင်း) ကို စိုးရိမ်ဖွယ်အနေအထား (၁၅%) တွင် လေ့လာတွေ့ရှိရပြီး၊ ကမ္ဘာလုံးဆိုင်ရာရေရှည်အာဟာရချို့တဲ့ခြင်း (အရပ်ပုံခြင်း) ကိုလည်း မြင့်မားသောနှုန်းထား(၅၈%) ဖြင့်တွေ့ရသည်။ လိင်မှုနှင့် ကျား-မကွဲပြားမှုဆိုင်ရာအပေါ် အခြေခံသော အကြမ်းဖက်မှု (SGBV) နှင့် ပတ်သက်သောသင်တန်းဆွေးနွေးပွဲများ၊ အလားတူ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲများကို Australia Aid ရံပုံငွေပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်နေသော ကျား-မကွဲပြားမှုအစီအစဉ် (GAP) စီမံချက်အရ အကောင်အထည်ဖော်ခဲ့သည်။ ခရစ်ယာန်အကူအညီ ပေးရေးအဖွဲ့ (Christian Aid) ၏ ရန်ပုံငွေများဖြင့် အီးသုထ စခန်းနှင့် ပြည်တွင်းဒုက္ခသည် စခန်းများတွင် ကလေးများ အာဟာရ ရရှိရေး၊ ကရင်ပြည်နယ်တွင် လူ့အခွင့်အရေး ပညာပေး ရေးအတွက် ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းများကို KORD နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) တို့က အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

### ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံတွင်၊ TBC သည် ရပ်ရွာအခြေပြု မိတ်ဖက်အဖွဲ့များနှင့် ဒုက္ခသည်များအတွက် အရေးပါသော လူသားချင်း စာနာမှု

ဆိုင်ရာ အကူအညီပေးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်နေသည်။

TBC UNHCR ၏ ပံ့ပိုးကူညီပေးသော မိမိဆန္ဒအလျောက် အိမ်ပြန်ခြင်း (FVR) ကို အဓိက အိမ်ပြန်ရေးလုပ်ငန်းစဉ်အဖြစ် ဆက်လက်၍ အလေးထားဆောင်ရွက်ဆဲဖြစ်ပြီး၊ ယင်းလုပ်ငန်းစဉ်တွင် အိမ်ပြန်ကြသူများအတွက် ကူညီ ထောက်ပံ့ပေးခြင်း နှင့် နိုင်ငံသားမှတ်တမ်းမှတ်ရာများ ရရှိစေရန် ကနဦးအစပျိုး လုပ်ငန်းစဉ်လည်း ဖြစ်သည်။ သို့ရာတွင် ဒုက္ခသည် အနည်းငယ်မျှသာ ၂၀၁၆ ခုနှစ်မှစ၍ (FVR) နည်းလမ်းဖြင့် အိမ်ပြန်ကြပြီး၊ ယင်းကာလအတွင်း အိမ်ပြန်ကြသူ အများစုမှာ မိမိ အစီအစဉ်ဖြင့် မိမိတို့ဘာသာ ပြန်ကြသည်။ အိမ်ပြန်ကြသူများကို စစ်တမ်းကောက်ယူ မေးမြန်းမှုများအရ မိမိဘာသာအိမ်ပြန်ကြသူများသည်လည်း ဒေသရပ်ရွာများသို့ ကနဦး ပြန်လည်ပေါင်းစည်းရေးအတွက် အကူအညီများ လိုအပ်နေကြောင်း ဖော်ပြကြသည်။ ဒုက္ခသည်ကော်မတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် TBC တို့က သို့အတွက် ကြောင့် အိမ်ပြန်ရေးလုပ်ထုံးလုပ်နည်းများ (Return Protocols) ကို ရေးဆွဲခဲ့ပြီး၊ ယင်းတွင် ဘဏ္ဍာရေး အကူအညီများ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ရာ ဒေသများသို့ မိမိအစီအစဉ်ဖြင့် အိမ်ပြန်ကြသူများသည် FVR လုပ်ငန်းစဉ်တွင် ဖြည့်စွက်ပေါင်း စည်းရန် ကိစ္စများ ပါဝင်သည်။

စားနပ်ရိက္ခာကန့်သတ်မှု (FCS) ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စခန်း ၈-ခုတွင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစနစ်ကို အသုံးပြုနိုင် ရေးအတွက် ကျန်ရှိနေသောစခန်းမှာ မဲလဖြစ်ပြီး၊ ယခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းထားသည်။ ဇွန်လ အကုန်တွင် ဒုက္ခသည် ၉၆ ဦး (၆၃% မှာ အမျိုးသမီးများ ဖြစ်သည်) သည် ဈေးရောင်းချသူများအဖြစ် FCS စနစ်တွင် တစ်ဝတ်တည်း ပါဝင်နေကြသည်။ ဈေးသည်များအဖို့ အရည်အသွေးအာမခံရေး၊ တကိုယ်ရေသန့်ရှင်းရေး၊ အာဟာရ ဖြစ်စေရေး၊ စီမံခန့်ခွဲမှု ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ရရှိကြပြီး၊ သူတို့၏ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ လည်ပတ်ဆောင် ရွက်နိုင်ကြစေရန် ဖြစ်သည်။ ယခုစနစ်၏ သက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများအပေါ် သက်ရောက်မှု လေ့လာချက်တစ်ရပ်ကိုဆောင်ရွက်ခဲ့ပြီး၊ ဒုက္ခသည်လူထုများအကြား အရည်အသွေးဖွံ့ဖြိုးတိုးတက်လာမှုအဖြစ် အပြု သဘောရလဒ်ကို တွေ့ရှိရ သည်။ FCS ဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှုပုံစံများ၊ ဖြစ်နိုင်ခြေရှိသော တိုးတက်ဆောင်ရွက်မှုများ၊ လုပ်ငန်းများစုံပုံစံသတ်မှတ်မှုများ၊ အရည်အသွေးမြှင့်တင်ရေးများ နှင့် အခြားသော စောင့်ကြည့် လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးစေမှုအတွက် ဆွေးနွေးခဲ့ကြသည်။

TBC အဖွဲ့သည်၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မဟီဒေါတက္ကသိုလ် အာဟာရဆိုင်ရာဌာနကြီးတို့၏ ပံ့ပိုးကူညီမှုဖြင့်၊ နှစ်နှစ် တစ်ကြိမ် အာဟာရ ရရှိမှုစစ်တမ်း ၂၀၁၉ ကို ယခုအစီရင်ခံစာပြုစဉ်ကာလတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ အသက် ၅- နှစ် အောက်ကလေးများအပေါ် စစ်တမ်းကောက်ယူမှုကို စခန်း ၆-ခုတွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး၊ စုစုပေါင်း ပါဝင်မှု ရာခိုင်နှုန်း ၉၃% (တုံ့ပြန်ဖြေဆိုသူ ၂,၉၂၉ ဦးအနက်မှ ၂,၆၇၄ ဦး) ရှိပါသည်။ ကျန်ရှိနေသောစခန်းများတွင် ဒေတာ အချက်အလက် ကောက်ယူပြီးနောက်တွင်၊ ကနဦးတွေ့ရှိချက်ရလဒ်များကို ယခုနှစ်ကုန်တွင် ရရှိနိုင်မည် ဖြစ်သည်။ TBC အနေဖြင့် ကျောင်းနေလည်စာကျွေးမွေးရေးအစီအစဉ်ကို မူကြိုနေ့ကလေးထိန်းကျောင်းများနှင့် အထူးပညာရေးကျောင်း များတွင် ပံ့ပိုးကူညီပေးနေသော်လည်း၊ ၂၀၁၉ ခုနှစ် မတ်လမှစတင်၍ ရန်ပုံငွေ လျော့နည်းကျဆင်းလာမှုကြောင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုနိုင်တော့ပါ။ TBC အဖွဲ့က စခန်း ၉-ခုလုံးတွင် အခြားသော အာဟာရရရှိရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ယင်းလုပ်ငန်းများတွင် ဘေဘီဘရိုက် BabyBRIGHT (အာဟာရဖြည့်စွက်စာ ဂျုံမှုန့်) ဖြန့်ဖြူးပေးခြင်းကို ကလေးငယ်များအားအာဟာရကျွေးမွေးခြင်း အစီအစဉ်အစိတ်အပိုင်း တစ်ခုအနေဖြင့် ဆောင်ရွက်နေပါသည်။ ထို့အပြင် ချက်ပြုတ်ခြင်းသရုပ်ပြသမှုများ၊ အာဟာရချို့တဲ့မှုအပေါ် ပစ်မှတ်ထားသော အာဟာရ



ပညာပေးလုပ်ငန်းများကို ဖြည့်စွက်အာဟာရကျွေးမွေးခြင်း နှင့် ဆေးကုသမှုဆိုင်ရာကျွေးမွေးခြင်းအစီအစဉ်များနှင့်အတူ ဆောင်ရွက်နေပါသည်။

မြန်မာပြည်ပြန်၍ကြည့်ရှုလေ့လာခြင်းအစီအစဉ် (GSVs) သည် ဒုက္ခသည်များ အိမ်ပြန်ရန် ဖြစ်နိုင်ခြေရှိသော ဒေသများ ကို သတ်မှတ်ဖော်ထုတ်နိုင်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်နေပြီး၊ ၎င်းတို့အဖို့ အိမ်ပြန်ရေးနှင့် ပတ်သက်ပြီး သတင်းများသိရှိ၍ ကောင်းမွန်စွာ ဆုံးဖြတ်ချက်ချရန် ဖြစ်စေပါသည်။ TBC အဖွဲ့က အိမ်ပြန်၍ လေ့လာကြည့် ရှုခြင်း အစီအစဉ် (GSVs) ၃-ခု ကို ထောက်ပံ့ခဲ့ပြီး၊ အိမ်ပြန်ခြေ ဖြစ်နိုင်သော ဒေသများကို လေ့လာခဲ့သည်။ သို့အတွက် ကြောင့် ဒုက္ခသည်လူထုများအဖို့ ယင်းဒေသများ၏ လူမှု-စီးပွားအခြေအနေကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိစေပြီး၊ ယင်းဒေသ များတွင်ရရှိနိုင်သော ဝန်ဆောင်မှုများကိုလည်း သုံးသပ်နိုင်စေပါသည်။ TBC ၏ အရပ်ဘက်လူမှုအဖွဲ့အစည်း မိတ်ဖက် များ က ပြည်တွင်းဒုက္ခသည်စခန်းမှ လူထုများအတွက် ယင်းခရီးစဉ်များကို ကမကထပြုစီစဉ်ပေးခဲ့ပြီး၊ ဒုက္ခသည်များ၊ ပြည်တွင်း ဒုက္ခသည် (IDP) လူထုများအတွက် ညှိနှိုင်းဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်စေခဲ့သည်။

စခန်းတွင်းရှိ သတင်းပြန်ကြားရေးအဖွဲ့များ (CITs) နှင့် သတင်းဖြန့်ဝေရေး စင်တာများ (ISCs)သည် သတင်းဖြန့်ဖြူးရေးနှင့် ဖလှယ်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။ ယင်းဌာနများသည် ဒုက္ခသည်စခန်း ၉-ခုရှိ လူထု ၂၂,၅၀၀ ကျော်ထံသို့ လူထုဆွေးနွေးပွဲဖိုရမ်များ၊ ဝီဒီယိုတင်ဆက် ပြသမှုများ၊ အိမ်များသို့ သွားရောက်လည်ပတ်သည့် အစီ အစဉ်၊ ဒုက္ခသည်များ လာရောက်လည်ပတ်နိုင်သည့်နေရာများမှတစ်ဆင့် ပျံ့နှံ့ထိတွေ့နိုင်ခဲ့ပါသည်။

TBC အဖွဲ့က ယင်း၏ဝန်ထမ်းများ၊ စခန်းများအတွင်းရှိ ထောက်ပံ့ကြေးခံစားသူ ဝန်ထမ်းများ၊ မိတ်ဖက် အရပ်ဘက်အဖွဲ့ အစည်းများ၊ အကျိုးခံစားခွင့်ရှိသူ လူထုများအတွက် သင်တန်းများ၊ ဆွေးနွေးပွဲသင်တန်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ အကြောင်းအရာများတွင် လိင်မှုဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုနှင့် ကျူးလွန်မှုအပေါ် ကာကွယ်ရေး၊ ကျား-မကွဲပြား မှုအပေါ် အကဲဆတ်သိမြင်ရေးနှင့် လိုက်နာရမည့် ကျင့်ထုံးများနှင့် ပတ်သက်၍ ပါဝင်သည်။ ဒုက္ခသည် ၁၄,၀၀၀ ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ထိုသင်တန်းအမျိုးမျိုးမှ အကျိုးရှိခဲ့သည်။ သူတို့သည် ဤကာလ များအတွင်း အစည်းအဝေး၊ တိုင်ပင်အကြံပေးမှုများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုများတွင် အာဟာရ ရရှိရေး ဆိုင်ရာ သိမြင်မှုတိုးပွားရေး၊ စခန်းစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေး၊ အစားအစာကဒ် (FCS) နှင့် အခြားခေါင်းစဉ်များ ပါဝင်ကြသည်။

လုပ်ငန်းအတွေ့အကြုံများရရှိခြင်းကြောင့်၊ စခန်းကော်မတီတွင်လည်းကောင်း၊ အခြားသောကဏ္ဍများတွင်လည်းကောင်း ဒုက္ခသည်များ၏ ကျွမ်းကျင်မှု အရည်အသွေးများ မြင့်တက်လာကြသည်။ စခန်း၏လိုအပ်ချက်များကို ဖြည့်ဆည်းလာနိုင်ကြ ပြီး ရေရှည်တည်တံ့သည့် အိမ်ပြန်အခြေချရေးလုပ်ငန်းများအတွက်လည်း အလားတူ ပြင်ဆင်လာနိုင် ကြသည်။ အစီရင်ခံစာရေးသားပြီးသည့်ကာလတွင် စုစုပေါင်းဝန်ထမ်း ၁,၄၆၆ ဦး (အမျိုးသမီး ၂၇% ပါဝင်သည်) ကို TBC ၏ စခန်းစီမံခန့်ခွဲမှုနှင့် အခြားသောကဏ္ဍပေါင်းစုံတွင် ပံ့ပိုးကူညီပေးနိုင်ခဲ့သည်။ စခန်းအခြေစိုက်ထောက်ပံ့ကြေးခံစား ရသော ဝန်ထမ်းအရေအတွက် ဆက်လက်၍ကျဆင်းနေသည်။ အကြောင်းမှာ မိမိဆန္ဒအလျောက်နှုတ်ထွက်ခြင်း၊ အရေ အတွက် အနည်းငယ်ပြောင်းရွှေ့အခြေချခြင်းများယခုအစီရင်ခံစာရေးသားသည့်ကာလအတွင်းဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။

နိမ့်နှင့် မဲရမတ်လောင်စခန်းများတွင် မီးလောင်မှုဖြစ်ပွားသောအခါ စခန်းကော်မတီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း

အဲဒီအိမ်အိမ်များ၊ UNHCR နှင့် ဒေသဆိုင်ရာထိုင်းအာဏာပိုင်များအကြား၊ လျှင်မြန်စွာပူးပေါင်းဆောင်ရွက်မှု နှင့် ထိရောက်သောတုံ့ပြန်မှုများဆောင်ရွက်နိုင်ခဲ့ကြသည်။ မီးဘေးသင့်သောအခါ အရေးပေါ်တုံ့ပြန်မှုများအလျှင်အမြန်ဆောင်ရွက်နိုင်ရေးအခြေခံကြောင့်၊ မည်သူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပါ။ အမိုးအကာဆိုင်ရာအလုပ်အဖွဲ့များ ကလည်း စခန်းတွင်းရှိအိမ်ထောင်စုများ၏ အမိုးအကာပစ္စည်းများ၊ လိုအပ်သောပံ့ပိုးမှုများအတွက်လုပ်ကိုင်ဆောင်ရွက် ရာတွင် အဓိကကျသောအခန်းကဏ္ဍကမှ ဆောင်ရွက်နေသည်။ နောက်တကြိမ် အမိုးအကာဖြန့်ဖြူးပြီးနောက် စောင့်ကြည့်လေ့လာမှု လေ့ကျင့်ခန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

TBC က သက်မွေးဝမ်းကျောင်းကော်မတီများ (LLHCs) ကို တိုးချဲ့ထောက်ပံ့ပေးနေပြီး စခန်းများအတွင်းသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပတ်သက်၍ အုပ်ချုပ်ရေးကိစ္စများနှင့်ဝန်ထမ်းခန့်ထားရေးကိစ္စများအပေါ်ပူးတွဲရန်ပုံငွေရှာဖွေခြင်း တို့ကိုလုပ်ဆောင်နေပါသည်။ နောက်ပိုင်းတွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ သက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စများ ကို စုစည်းမှုများ ဆောင်ရွက်နေသည်။ TBC အဖွဲ့က စခန်းများအတွင်း ရပ်ရွာချေးငွေ အစီအစဉ်ကို နည်းပညာပိုင်း ဆိုင်ရာပံ့ပိုးမှု ပေးနေသည်။ မဲရမတ်လောင် နှင့် မဲလအုန်းစခန်းများတွင် ငွေစု-ငွေချေးအဖွဲ့များစွာ ရှိနေကြသည်။ ဝါးပရိဘောဂလုပ်ငန်း၊ ကွန်ကရစ်အုတ်လုပ်ငန်း၊ ငါးပေါက်ပွားရာဘေးမဲ့ရံပျိုးထောင်ခြင်းစသည်၊ ရပ်ရွာက ဦးဆောင်၍ သဘာဝရင်းမြစ်စီမံခန့်ခွဲမှုလုပ်ငန်းများ ဆက်လက်တည်ရှိနေသည်။ TBC က ရပ်ရွာပိုင်ဥယျာဉ်များအတွက် မြေငှားပေးခြင်းလည်း လုပ်ဆောင်နေပြီး၊ ယင်းတို့အားဖြင့် ဒုက္ခသည်များသည် သင်တန်း၊ ဆွေးနွေးပွဲများတွင် လေ့လာခဲ့ကြရသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးကဲ့သို့သော ကျွမ်းကျင်မှုများကိုလက်တွေ့အသုံးပြု၍ မိမိဘာသာဖူလုံရေးနှင့် အခွင့်အလမ်းများ ဖြစ်ပေါ် လာစေသည်။

**အဖွဲ့အစည်းစနစ်ဆိုင်ရာ**

- လုပ်ငန်းအစီအစဉ်များကို ၂၀၁၇-၁၉ အဖွဲ့အစည်း၏မဟာဗျူဟာလမ်းညွှန်မှုဖြင့်လုပ်ဆောင်ပါသည်။ TBC သည် လက်ရှိမဟာဗျူဟာမူဘောင်ကို ပြန်၍သုံးသပ်မှုပြုနေပါသည်။ ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို သီးခြားလွတ်လပ်သော အကြံပေးတစ်ဦး၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်နေပြီး၊ အဖွဲ့အစည်းတွင်း စ၍ဆောင်ရွက်နေသည်။ ယခုနှစ် နောက် ၆-လ ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် အရေးပါသည့်အင်အားစုများထံ တင်ပြ၍ တုံ့ပြန်အကြံပေးမှုများ ရယူသွားမည်။ အဆိုပြုထားသော TBC ၏ မဟာဗျူဟာ အခြေခံမူဘောင် ၂၀၂၀-၂၀၂၂ သည် ရရှိခဲ့သော သင်ခန်းစာများကိုသုံးသပ်ပြီး၊ ယခုအစီရင်ခံစာရေးသားနေသည့်ကာလအတွင်းဆောင်ရွက်ခဲ့သည့် ဆွေးနွေးမှုများ၊ တိုင်ပင်အကြံ ရယူမှုများအပေါ် အခြေခံ၍ ရည်မှန်းချက်များ ရေးဆွဲချမှတ်သွားပါမည်။ အဆိုပြုထားသည့် မဟာဗျူဟာအခြေခံမူဘောင်ကို TBC အဖွဲ့ဝင်များက ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး (AGM) တွင် အတည်ပြုပေးနိုင်မည်ဟု ယူဆထားပါသည်။
- ၂၀၁၉ ခုနှစ်တိုင်အောင် နယ်ရုံးများပူးပေါင်းခြင်း၊ လုပ်ငန်းအစီအစဉ်များ စုစည်းမှုများ ဆောင်ရွက်ခဲ့ပြီး၊ TBC သည် အရည်အသွေးကောင်းသည့်၊ လိုအပ်သည့်ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် လက်ရှိအခြေအနေကို ထိန်းသိမ်းထား နိုင်ရေး ရှေးရှုလုပ်ဆောင်ခဲ့သည်။ ဝန်ထမ်း ၅၆ ဦး (အမျိုးသမီး ၄၆%) သည် ၂၀၁၉ ခုနှစ်၊ ဇွန်လတိုင်အောင် ကျန်ရှိထမ်းဆောင်နေဆဲ ဖြစ်သည်။
- TBC အဖွဲ့သည် CCSDPT ၏ အမှုဆောင်ကော်မတီတွင် ပါဝင်သည့် အားလျော်စွာ၊ အရှေ့တောင်ဒေသ အလုပ်အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးပံ့ပိုးမှု အုပ်စု၏ ဦးဆောင်ပွဲကိုင် ကော်မတီတွင်လည်း ပါဝင်ပါသည်။
- ၂၀၁၉ ခုနှစ်၊ မေလတွင်၊ TBC အဖွဲ့က အရေးပေါ် အထွေထွေအစည်းအဝေးကို ထိုင်းနိုင်ငံ၊ နက္ခနပထမမြို့၌ ကျင်းပ



ခဲ့သည်။ ယင်းအစည်းအဝေးတွင် TBC အဖွဲ့၏ ၂၀၂၀-၂၂ မဟာဗျူဟာ အခြေခံမူဘောင်အသစ် နှင့် ပတ်သက်၍ ဆွေးနွေးရန် အခွင့်အလမ်း ရရှိစေခဲ့သည်။

- TBC ၏ ဘုတ်အဖွဲ့အစည်းအဝေးကို တယ်လီကွန်ဖရင့်နည်းဖြင့် နှစ်ကြိမ်ကျင်းပခဲ့ပါသည်။
- TBC အဖွဲ့၏ နှစ်စဉ်အထွေထွေ အစည်းအဝေး နှင့် အလှူရှင်များအစည်းအဝေးကို အောက်တိုဘာလ ၂၉-၃၁ ရက် များတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပပါမည်။

## TBC ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက်

ဇန်နဝါရီ - ဇွန်လ ၂၀၁၉ ခုနှစ်

၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ဘဏ္ဍာရေးအခြေအနေ အကျဉ်းကို အောက်ပါဇယားတွင် ဖော်ပြထားသည်။

အမျိုးအမည် ထိုင်းဘတ်ငွေဖြင့် (သန်းပေါင်း)	၂၀၁၉ ဘတ်ဂျက်	အမှန်သုံးငွေ ၂၀၁၉ ဇွန်	ကြိုတင်မှန်း ခန့်မှန်း ၂၀၁၉
ဝင်ငွေ (Income)	၅၁၉	၄၄၈	၅၀၁
အသုံးစရိတ်များ (Expenses)	၅၄၅	၂၇၅	၅၃၉
<b>ရန်ပုံငွေ အသားတင် ပြောင်းလဲမှု (Net Movement in Funds)</b>	<b>-၂၆</b>	<b>၁၇၃</b>	<b>-၃၉</b>
ရန်ပုံငွေစာရင်း ဖွင့်(Opening Fund Balance)	၁၇၂	၁၇၂	၁၇၂
<b>ရန်ပုံငွေလက်ကျန် (Closing Fund Balance)</b>	<b>၁၄၆</b>	<b>၃၄၅</b>	<b>၁၃၃</b>
<b>လက်ကျန်ရှင်းတန်း (Balance Sheet):</b>			
ပုံသေပိုင်ပစ္စည်း (Net Fixed Assets)	၁	၁	၁
အလှူရှင်များထံမှ ရရန်ရှိ (Receivable from Donors)	၆၅	၂၂၂	၅၀
ပစ္စည်းထောက်ပံ့သူများထံသို့ ပေးရန်ရှိ [(Payable) to Suppliers]	-၅၀	-၃၄	-၂၈
ဘဏ်စာရင်းလက်ကျန် (Bank Balance)	၁၃၀	၁၅၆	၁၁၀
<b>စုစုပေါင်း ပိုင်ဆိုင်မှုများ (Net Assets)</b>	<b>၁၄၆</b>	<b>၃၄၅</b>	<b>၁၃၃</b>
ကန့်သတ်ရန်ပုံငွေများ (Restricted Funds)	၅၀	၂၀၉	၃၂
သတ်မှတ်ထားသော ရန်ပုံငွေများ (Designated Funds)	၇၀	၇၃	၇၅
အထွေထွေရန်ပုံငွေ (General fund)- ပုံသေပိုင်ပစ္စည်း	၁	၁	၁
အထွေထွေရန်ပုံငွေ (General fund) - လွတ်လပ်စွာသုံးနိုင်သော အရံလက်ကျန်	၂၅	၆၂	၂၅
<b>စုစုပေါင်း ရန်ပုံငွေလက်ကျန် (Total fund Balance)</b>	<b>၁၄၆</b>	<b>၃၄၅</b>	<b>၁၃၃</b>
ငွေသားအဖြစ်ပြောင်းလဲနိုင်မှု (Liquidity)	၁၅	၁၈၈	၂၂


## ဝင်ငွေ

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အမှန်တကယ်ဝင်ငွေမှာ ထိုင်းဘတ် စုစုပေါင်း ၄၄၈ သန်း (စုစုပေါင်းဘတ်ဂျက်၏ ၈၆%) ဖြစ်ပြီး၊ ကို ဒီဇင်ဘာလ ၂၀၁၉ ခုနှစ်တွင် မျှော်မှန်းထားသည့် ဝင်ငွေ ၅၀၁ သန်း ထိုင်းဘတ် (ဘတ်ဂျက်၏ ၉၆%) ပြည့်မီမည်ဟု ခန့်မှန်းရသည်။ ဘတ်ဂျက်ရေးဆွဲထားသည်ထက် ထိုင်းဘတ် ၁၈ သန်း ခန့် လျော့နည်းပါသည်။

TBC အဖွဲ့က မျှော်မှန်းထားသည့် ဘတ်ဂျက်ပန်းတိုင်သို့ မရောက်ရှိခြင်းမှာ DANIDA အဖွဲ့က ရန်ပုံငွေ ၃၀% မမျှော်လင့် ပဲ လျော့နည်းခြင်းနှင့် ထိုင်းဘတ်ငွေခိုင်မာပြီး နိုင်ငံခြားငွေလဲနှုန်းအရ ရရှိလာသော နိုင်ငံခြားငွေများတန်ဖိုး ကျဆင်းမှုကြောင့် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် TBC အဖွဲ့၏ဝင်ငွေ ၉၈% ကို အစိုးရများ၏ ထည့်ဝင်မှုမှ ရရှိပါသည်။ ၂၀၁၈ ခုနှစ်က ၉၆% ရရှိခဲ့ရာ၊ အနည်းငယ် တိုးတက်လာပါသည်။ အမေရိကန်ပြည်ထောင်စုအစိုးရက ၂၀၁၉ ခုနှစ်တွင် ၎င်း၏ထည့်ဝင်မှုကို တိုးမြှင့်ပေးခဲ့ပြီး၊ TBC ၏ အကြီးဆုံးသောအလှူရှင်အဖြစ် ရပ်တည်နေပါသည်။ ယင်းသို့အရေးပါသည့် ထောက်ပံ့မှုသည် စုစုပေါင်းရငွေ၏ ၆၆% ရှိပြီး၊ စားနပ်ရိက္ခာပစ္စည်းများ နှင့် စားနပ်ရိက္ခာကဒ်တို့အတွက် ထောက်ပံ့ပေးပါသည်။ ယူကေ (DFID) အစိုးရက ၂၀၂၀ ခုနှစ်အထိ ၂-နှစ် သက်တမ်းတိုးပေးရန် သဘောတူညီထားပါသည်။ အခြားသော ရန်ပုံငွေ ထောက်ပံ့မှုများမှာ သြစတြေးလျ (ANCP/DFAT)၊ ကနေဒါ (GAC)၊ ဒိန်းမတ် (DANIDA)၊ LIFT (UNOPS) နှင့် တရုတ် သမ္မတနိုင်ငံ (ထိုင်ဝမ်) တို့မှ ဖြစ်ပါသည်။


## အသုံးစရိတ်များ



ဇန်နဝါရီလမှ ဇွန်လအထိ အသုံးစရိတ်စုစုပေါင်းမှာ ထိုင်းဘတ် ၂၇၅ သန်း (ဘတ်ဂျက်၏ ၅၀%) နှင့် နှစ်ကုန်တိုင်အောင် ပြန်လည်ရေးဆွဲသတ်မှတ်ထားသည့် ဘတ်ဂျက်အသုံးစရိတ် ထိုင်းဘတ် ၅၃၀ သန်း (မူလဘတ်ဂျက်၏ ၉၇% ဖြစ်ပြီး မူလဘတ်ဂျက်ထက် ထိုင်းဘတ် ၁၅ သန်း (၃%) လျော့နည်း) သို့ရောက်ရှိပါမည်ဟုခန့်မှန်းပါသည်။ သို့သော်လည်း TBC သည် အမိုးအကာထောက်ပံ့ပေးမှုနှင့် အဖွဲ့အစည်းဆိုင်ရာ ကုန်ကျစရိတ်များတွင် ချွေတာ၍ အနည်းငယ် စုဆောင်း မိမည်ဟု မျှော်လင့်ထားသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ဆုံးရှုံးမှု ကြောင့် စုစုပေါင်းစုဆောင်းထားငွေမှ ထိုင်းဘတ် ၁၆ သန်း ခန့် ကုန်ကျသုံးစွဲရပါမည်။

မျှော်လင့်ထားသော ရလဒ်အဖြစ် စုစုပေါင်းအသုံးစရိတ်သည် ထိုင်းဘတ် ၅၃၉ သန်း ရှိမည်ဖြစ်ပြီး ထိုင်းဘတ် ၆ သန်း စုဆောင်းမိမည်။ နှိုင်းယှဉ်ချက်အရ ၂၀၁၉ ခုနှစ် စုစုပေါင်းအသုံးစရိတ်သည် ၂၀၁၈ ခုနှစ်ထက်စာလျှင် ထိုင်းဘတ် ၆၂ သန်း လျော့နည်းသည်။ အဓိက ပြန်လည်သုံးသပ်မှုများမှာ -

- မဲလစခန်းတွင် FCS ကဒ်စနစ်ကို ခွင့်ပြုပေးရန် နှောင့်နှေးကြန့်ကြာမှုကြောင့်၊ FCS စနစ် ကျင့်သုံးသည်ထက်စာလျှင် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုအတွက် အနည်းငယ်ပို၍ ကုန်ကျသုံးစွဲရသည်။
- စားနပ်ရိက္ခာကဒ်စနစ် ကျင့်သုံးမှုကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ရသည်နှင့်အမျှ စီစဉ်ထားသည့် အတိုင်း ဆောင်ရွက်နေပြီး၊ ယခုနှစ်ကုန်တွင် အပြည့်အဝ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
- မြန်မာအစီအစဉ်များတွင် သတ်မှတ်ထားသည့်အတိုင်း ဘတ်ဂျက်များကိုသုံးစွဲနေသည်။ မြန်မာအစီအစဉ်၏ ဘတ်ဂျက်သည် TBC စုစုပေါင်းဘတ်ဂျက်၏ ၁၁% ရှိသည်။ LIFT အဖွဲ့မှ ၃-နှစ်စာ စီမံကိန်းထောက်ပံ့ငွေအတွက် စာချုပ်စာတန်းချုပ်ဆိုရန် ပြင်ဆင်မှုများပြုလုပ်နေပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် စတင်မည် ဖြစ်သည်။
- ဇွန်လတွင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းကြောင့် TBC အဖွဲ့က ထိုင်းဘတ် ၁၆ သန်း ဆုံးရှုံးနှစ်နာရသည်။ ယခုနှစ် ကုန်တိုင် ပြန်လည်ထေမိနိုင်မည်ဟု မမျှော်လင့်ထားပါ။ ယင်းကြောင့် အပိုဆောင်း ရန်ပုံငွေများဖန်တီးနိုင်မည်ဟု မျှော်လင့်ထားသည်ထက် လျော့နည်းမှု ဖြစ်စေသည်။
- TBC အဖွဲ့က မီးသွေးဝယ်ယူရန် ပိုကောင်းမွန်သော ဈေးနှုန်းဖြင့် ညှိနှိုင်းနိုင်ခဲ့ပြီး၊ ဘတ်ဂျက်စုဆောင်းမိမှုတွင် ထိုင်းဘတ် ၁၈ သန်း ရှိခဲ့သည်။





အောက်ဖော်ပြပါ ဇယားတွင် မဟာဗျူဟာရည်မှန်းချက် နှင့် လုပ်ငန်းစဉ်များအရ နှစ်ကုန်ကာလကို ကြိုတင်မှန်းဆ၍ အသုံးစရိတ် များကို ဖော်ပြထားသည်။

မဟာဗျူဟာ ရည်မှန်းချက်နှင့် လုပ်ငန်းများအရ ဘတ်ဂျက် ၂၀၁၉ ခုနှစ် (ထိုင်းဘတ်ဖြင့်)							
	မဟာဗျူဟာ ရည်မှန်းချက်နှင့် လုပ်ငန်းများ	၂၀၁၉ ဘတ်ဂျက်	ဇွန်လ အမှန်စာရင်း	ခန့်မှန်း ဇူလိုင် - ဒီ	စုစုပေါင်းခန့်မှန်း ဒီဇင်ဘာ	လက်ကျန် စာရင်း	လက်ကျန် %
	လေ့လာရေးခရီးစဉ်များ	600,000	156,230	443,770	600,000		0%
	အိမ်ပြန်ရေး လုပ်ငန်းအဖွဲ့များ	-	5,000		5,000	- 5,000	-
	နယ်စပ်မြတ်ကျော် ဆက်စပ်-ဆက်သွယ်မှုများ	1,736,400	1,084,310	652,090	1,736,400		0%
	မြန်မာ	470,000	-	465,000	465,000	5,000	1%
၁	မိမိဆန္ဒအလျောက် အိမ်ပြန်ရေး အစီအစဉ်ရေးဆွဲမှု	2,806,400	1,245,540	1,560,860	2,806,400	- 0	0%
	စားနပ်ရိက္ခာ လုံခြုံမှု/ သက်မွေးဝမ်းကျောင်း	225,600	108,000	117,600	225,600		0%
	အမိုးအကာ/သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု	2,011,200	1,189,733	821,468	2,011,201		0%
	အလုပ်အကိုင်ဖန်တီးပေးမှု- ထောက်ပံ့ကြေးများ	249,600	129,600	120,000	249,600		0%
	မြန်မာ CBO/CSO များအတွက် ရံပုံငွေများ	25,117,000	19,606,978	5,510,022	25,117,000		0%
၂	စားနပ်ရိက္ခာ လုံခြုံရေးနှင့် သက်မွေးဝမ်းကျောင်း	27,603,400	21,034,311	6,569,090	27,603,401		0%
	မီးသွေး	103,587,774	51,117,364	33,984,814	85,102,178	18,485,596	18%
	စားနပ်ရိက္ခာ ထောက်ပံ့မှုများ	36,149,858	34,435,653	2,955,615	37,391,368	- 1,241,411	- 3%
	ရိက္ခာကုန်ပစ္စည်း ပေးဆောင်မှုများ	206,272,601	65,754,380	138,375,636	204,130,016	2,142,585	1%
	လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကြေးများ	4,118,967	2,253,410	1,865,557	4,118,967		0%
	စခန်းစီမံမှု ထောက်ပံ့မှု - ထောက်ပံ့ပစ္စည်းများ	2,763,000	276,954	2,486,046	2,763,000		0%
	အမိုးအကာ ထောက်ပံ့မှုများ	16,050,000	11,673,400	3,176,601	14,850,001	1,200,000	7%
	အာဟာရရှိရေး	14,413,000	7,440,195	6,972,805	14,413,000		0%
	အခြားထောက်ပံ့မှုများ	7,150,000	6,803,757	346,243	7,150,000		0%
	မြန်မာ	10,946,258	2,144,671	8,801,587	10,946,258		0%
၃	လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှု	401,451,458	181,899,783	198,964,904	380,864,687	20,586,770	5%
	စခန်းအုပ်ချုပ်ရေး (ဗဟိုနှင့် စခန်း)	6,659,864	3,419,928	3,239,936	6,659,864		0%
	ထောက်ပံ့ကြေးယူ လုပ်သားများ (ဗဟို၊ စခန်းနှင့် CMPP)	14,090,720	7,045,363	7,045,357	14,090,720		0%
	ငြိမ်းချမ်းရေးတည်ဆောက်မှု	1,194,715	580,489	614,226	1,194,715		0%
	စွမ်းရည်မြှင့်တင်ပေးရေး	1,030,000	303,135	726,865	1,030,000		0%
၄	ကာကွယ်ပေးမှုဆိုင်ရာ	22,975,299	11,348,915	11,626,384	22,975,299	-	0%
	တာဝန်သိသော ထွက်ခွာမှု- မိတ်ဖက်များ	2,322,400	1,482,221	840,179	2,322,400		0%
	TBC အဖွဲ့အစည်းစနစ်ဆိုင်ရာ ရင်းမြစ်များ	83,381,910	39,690,929	42,690,981	82,381,910	1,000,000	1%
	မြန်မာ	1,900,000	1,179,836	720,164	1,900,000		0%
၅	တာဝန်သိသော ထွက်ခွာမှု	87,604,310	42,352,986	44,251,324	86,604,310	1,000,000	1%
	အုပ်ချုပ်မှုစနစ်ဆိုင်ရာ Governance	2,250,000	839,269	1,410,731	2,250,000		0%
	ရန်ပုံငွေမြှင့်တင်ရေး ကုန်ကျစရိတ်များ	800,000	16,009,000		16,009,000	- 15,209,000	- 1901%
	<b>စုစုပေါင်း TBC အသုံးစရိတ်</b>	<b>545,490,866</b>	<b>274,729,804</b>	<b>264,383,293</b>	<b>539,113,097</b>	<b>6,377,769</b>	<b>1%</b>

လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုသည် TBC ၏ အသုံးစရိတ်နှင့် အစီအစဉ်ရေးဆွဲရာတွင် အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်ပါသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ စားနပ်ရိက္ခာနှင့် မီးထိုးဆီ ဝယ်ယူမှုများ၊ အမိုးအကာပစ္စည်းများ ပါဝင်သည်။

### တနင်္ဂနွေအတွက် ကြိုတင်ခန့်မှန်းချက်များ

တနင်္ဂနွေအတွက် အစီအစဉ်များအပေါ် အသုံးစရိတ်သည် ထိုင်းဘတ် ၅၃၉ သန်း ရှိမည်ဟု ခန့်မှန်းသည်။ သို့ဖြစ်ရာ ဘတ်ဂျက်ထက် ထိုင်းဘတ် ၆ သန်း လျော့နည်းနေပါသည်။ အများစုမှာ လူသားချင်းစာနာကူညီမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် မီးသွေးဝယ်ယူမှု ဈေးနှုန်းတွင် စုဆောင်းမိသောကြောင့် ဖြစ်သည်။ နိုင်ငံခြားငွေ ဖလှယ်နှုန်းကြောင့် ဆုံးရှုံးရငွေသည် ဒီဇင်ဘာလအထိ ထိုင်းဘတ် ၁၈ သန်း ရှိမည်ဟု ခန့်မှန်းပါသည်။

ဇန်နဝါရီလမှ ဇွန်လအထိ ဘတ်ဂျက် ခန့်မှန်းမှုများတွင် လူဦးရေ အရေအတွက် ၈၅, ၅၀၀ မှ ၈၃,၃၀၀ သို့ လျော့နည်းသွားမည်ဟု ခန့်မှန်းထားပါသည်။ ဇွန်လစစ်တမ်းများအရ ကူညီထောက်ပံ့ပေးနေသော လူဦးရေ အရေအတွက် ၈၃,၉၀၀ ဦး ရှိနေကြောင်း တွေ့ရှိရသည်။ ဒီဇင်ဘာလကုန်လျှင် လူဦးရေ ၈၁,၀၀၀ ဦး ရှိမည်ဟု ခန့်မှန်းသည်။

၂၀၁၈ ခုနှစ်မှ ကျန်ရှိသောအရံငွေမှာ ထိုင်းဘတ် ၁၇၂ သန်း ရှိပြီး၊ ၂၀၁၉ ခုနှစ်ကုန်လျှင် အရံလက်ကျန်ငွေမှာ ထိုင်းဘတ် ၁၃၃ သန်းသို့ လျော့နည်းသွားမည်ဟု ခန့်မှန်းသည်။ ယင်းငွေတွင် နောက်ဆုံးပိတ်သိမ်းငွေအတွက် လျာထားသော ထိုင်းဘတ် ၅၀ သန်း (ယင်းကို ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ပိုမိုသေချာစိစစ် လေ့လာမည် ဖြစ်သည်။)၊ ဝန်ထမ်းများ ကိုရပ်ဆိုင်းရမည်ဆိုပါက နှစ်နာကြေးငွေအဖြစ်ပေးဆောင်ရန် လျာထားသော ထိုင်းဘတ် ၂၅ သန်း (ယင်းမှာ ၂၀၁၈ ခုနှစ် ပမာဏထက် ထိုင်းဘတ် ၂ သန်းများလာသည်။) နှင့် ဘတ်အဖွဲ့၏ ညွှန်ကြားချက်အရ TBC ၏ အထွေထွေ လွတ်လပ်စွာ သုံးနိုင်သောအရံလက်ကျန်ငွေအဖြစ် ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်ထားရှိရန် လျာထားသော ထိုင်းဘတ် ၂၅ သန်းတို့ ပါသည်။

### သတ္တရာဇ် ၂၀၂၀ အတွက် ဘဏ္ဍာရေးအခြေအနေ

TBC အဖွဲ့က အောက်ပါပြောင်းလဲနိုင်ခြေများကို ၂၀၂၀ ခုနှစ်အတွက် ဘတ်ဂျက်ရေးဆွဲစဉ်တွင် ကြိုတွေ့ရနိုင်သည်ဟု ခန့်မှန်းထားပါသည်။

၁။ လူဦးရေပြောင်းလဲမှုသည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လူဦးရေ ၈၁,၀၀၀ မှ ၇၅,၀၀၀ (၇%) သို့ ရှိမည်ဟု ခန့်မှန်းသည်။

၂။ စားနပ်ရိက္ခာကဒ်စနစ်ကို စခန်းများအားလုံးတွင် အပြည့်အဝ အကောင်အထည်ဖော် ပြီးစီးမည်။

၃။ စားနပ်ရိက္ခာကဒ်တန်ဖိုးများနှင့်မီးသွေးဈေးနှုန်းများတွင်ငွေကြေးဖောင်းပွမှုကြောင့် ၄-၆%ထည့်သွင်းရန်စီစဉ်ထား သည်။

၄။ TBC ၏ ၃-နှစ်စာ မဟာဗျူဟာအသစ် ကို အကောင်အထည်ဖော်မည်။

၅။ TBC အဖွဲ့၏ အဓိကနိုင်ငံခြားငွေကြေးများသည် လက်ရှိတွင် ခန့်မှန်းတွက်ဆ၍ မရနိုင်ဘဲ၊ ငွေလဲနှုန်းများကို အနီးကပ်စောင့်ကြည့်နေမည်။ အထူးသဖြင့် ပြိတီပေါင် (GBP) သည် အကြီးအကျယ် ငွေတန်ဖိုးကျဆင်းနိုင်ပြီး၊ ပြီးခဲ့သည့် ၂-လတွင် ကြိုတွေ့ခဲ့ရသည်။

၆။ ဝင်ငွေမှာ ခန့်မှန်းချက်အရ ထိုင်းဘတ် ၄၄၀ သန်းသို့ ရောက်ရှိရန်ခန့်မှန်းထားသည်။ ၂၀၁၉ ခုနှစ်ထက် ၁၈% နည်းသည်။ ကုန်ကျစရိတ်မှာ ထိုင်းဘတ် ၄၉၁ သန်းသို့ ခန့်မှန်းထားသည်။ ၂၀၁၉ ဘတ်ဂျက်ထက် ၉% နည်းသည်။ ဘတ်ဂျက်လိုငွေပြုမှုမှာ ထိုင်းဘတ် ၅၂ သန်းရှိမည်ဟု ခန့်မှန်းသည်။

အရေးကြီးသည့်အချက်မှာ TBC အဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ဘတ်ဂျက်လိုငွေပြုမှု ရှိမည်ဖြစ်ပြီး၊ ဒုက္ခသည်များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ချက်ဖြစ်သည်။

## အနာဂတ်အတွက် မျှော်မှန်းချက်

အရှေ့တောင်ဒေသ အပါအဝင်၊ မြန်မာနိုင်ငံတွက် ဆက်လက်၍ မတည်ငြိမ်မှုများနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသောကြောင့်၊ ဒုက္ခသည်များ အိမ်ပြန်အခြေချရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေပါသည်။ သို့သော်လည်း၊ ရေရှည်ဖြစ်ပေါ်နေရသော ရွှေ့ပြောင်းထွက်ပြေးမှု လျော့နည်းကျဆင်းစေရန် ကြားကာလ မဟာဗျူဟာများ သတ်မှတ်ဖော် ထုတ်ရာ၌ အပြုသဘော တိုးတက်မှုများကိုလည်း တွေ့ရှိရပါသည်။ ယင်းတို့တွင် ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင်း လုပ်သား အင်အားစုအဖြစ်၊ တရားဝင်ရွှေ့ပြောင်းလုပ်သားများအဖြစ် အသွင်ပြောင်းစေခြင်းလည်း အပါအဝင် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံရှိ ယာယီခိုလှုံရာစခန်းများတွင် ဒုက္ခသည် ၈၅,၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ရာ၊ သူတို့အတွက် လုံခြုံမှု၊ အန္တရာယ်ကင်းမှု၊ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာနှင့် စီးပွားရေးအရစွမ်းဆောင်နိုင်မှုတို့ကို အာမခံ ပေးနိုင်မည့် အဖြေတွေ့ရှိသည်အထိ ဆက်လက် ထောက်ပံ့ပေးမှုများလည်း လိုအပ်ပါသည်။


နယ်စပ်အကူအညီပေးရေးညွှန်ပေါင်းအဖွဲ့ (TBC) အနေဖြင့် ၂၀၂၀ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၁၆,၅၃၀,၀၀၀ (ထိုင်းဘတ် ၄၉၁ သန်း) ကို ရှာဖွေနေပြီး၊ ဒုက္ခသည်များအတွက် အရေးပါသည့် ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်၊ ဆက်လက်ဖြစ်ပေါ်နေသော လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရေးအတွက် မိတ်ဖက် CSO အဖွဲ့အစည်း များကို စွမ်းရည် မြှင့်တင်ပေးရန် ဖြစ်ပါသည်။ မရေရာသော အနာဂတ်နှင့် မြန်မာနိုင်ငံသို့ အိမ်ပြန်ရေး ပိုမိုကျယ်ပြန့် သော နည်းလမ်းများ ချဲ့ထွင်ရှာဖွေနိုင်ရန်၊ သို့မဟုတ် ထိုင်းနိုင်ငံအတွင်း လုံခြုံစွာပြောင်းရွှေ့အခြေချနိုင်ရန်၊ ပျော့ပြောင်းသော ချည်းကပ်မှုများဖြင့် နှစ်များစွာ သံန္နိဋ္ဌာန်ချမှတ်လျက် လူသားချင်းစာနာထောက်ပံ့မှုများ ဆက်လက်ပံ့ပိုးသွားရန်လည်း လိုအပ်နေပါသေးသည်။



နောက်ဆက်တွဲ (က)။ ၂၀၁၉ ခုနှစ် ဝင်ငွေနှင့် ၂၀၂၀ ခုနှစ် ခန့်မှန်း

ဝင်ငွေ ၂၀၁၉ (ထိုင်းဘတ် 000's)									
ရန်ပုံငွေ ရင်းမြစ်	ငွေကြေး	၂၀၁၉ ဘတ်ဂျက်		၂၀၁၉ ဇွန် အမှန်ရင်း		၂၀၁၉ ဒီဇင်ဘာ ခန့်မှန်း		၂၀၂၀ ခန့်မှန်း	
		နိုင်ငံခြား ငွေကြေး	ထိုင်း ဘတ် 000	နိုင်ငံခြား ငွေကြေး	ထိုင်း ဘတ် 000	နိုင်ငံခြား ငွေကြေး	ထိုင်း ဘတ် 000	နိုင်ငံခြား ငွေကြေး	ထိုင်း ဘတ် 000
အစိုးရထောက်ပံ့ ရန်ပုံငွေ									
ဩစတြေးလျ- ANCP/DFAT	AUD	2,186,942	53,580	-	-	2,166,942	45,050	1,940,000	40,332
ဩစတြေးလျ ANCP (Act for Peace - NCCA)	AUD	260,000	6,370		-	240,000	4,989	240,000	4,989
ဩစတြေးလျ DFAT Thailand (IRC)	AUD	1,700,000	41,650		-	1,700,000	35,342	1,700,000	35,342
ဩစတြေးလျ DFAT GAP (Act for Peace - NCCA)	AUD	226,942	5,560		-	226,942	4,718		
ကနေဒါ - GAC Inter- pares	CAD	700,000	17,500	700,000	16,497	700,000	16,497	115,834	2,635
ဒိန်းမတ်- DANIDA	DKK	1,685,000	8,549	1,155,000	5,474	1,155,000	5,474	1,155,000	5,474
LIFT Fund (UNOPS) - Myanmar	USD	731,025	24,130	1,383,692	23,967	1,383,692	23,967		
တရုတ်သမ္မတနိုင်ငံ- တိုင်ဝမ်	USD	100,000	3,301			100,000	3,044	100,000	3,044
ယူကေ DFID - HARP	GBP	1,500,000	61,500	1,500,000	61,792	1,500,000	61,792	1,500,000	57,835
ယူအက်စ်အေ PRM -IRC	USD	10,500,000	338,520	10,500,000	332,641	10,500,000	332,641	10,500,000	319,664
<b>စုစုပေါင်း အစိုးရများမှ ထောက်ပံ့ငွေ</b>			<b>507,080</b>		<b>440,371</b>		<b>488,465</b>		<b>428,984</b>
အခြား									
Caritas Australia	AUD	165,000	3,869	165,000	3,474	165,000	3,477	165,000	3,430
Christian Aid	GBP	50,000	2,000	70,000	2,063	70,000	2,063	70,000	2,699
Church World Service	USD	100,000	3,288	50,000	1,741	105,000	3,263	50,000	1,642
ICCO	EUR	50,000	1,900			50,000	1,522	50,000	1,650
အခြားဝင်ငွေများ	THB		200		91	-	750		200
အတိုးရရှိငွေများ	THB		600		459	-	1,000		1,000
<b>စုစုပေါင်း အခြားဝင်ငွေ</b>			<b>11,857</b>		<b>7,828</b>		<b>12,075</b>		<b>10,622</b>
<b>စုစုပေါင်းဝင်ငွေများ</b>			<b>518,937</b>		<b>448,199</b>		<b>500,540</b>		<b>439,606</b>
အသုံးစရိတ်များ			545,491		274,730		539,113		491,000
လက်ရှိနှစ် စုစုပေါင်း ငွေလွှဲပြောင်းမှု			(26,554)		173,469		(38,573)	2020 လိုငွေပြန်မှု	(51,394)

TBC သည် အလှူရှင်များနှင့် အဖွဲ့ဝင်များကို သူတို့၏စေတနာထက်သန်စွာ ထောက်ပံ့မှုများနှင့် ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။



the UNITED STATES GOVERNMENT




UKaid  
from the British people

Australian Aid



Supported by the Australia Government, DFAT



Republic of China  
(Taiwan)



Global Affairs  
Canada

Affaires mondiales  
Canada



Livelihoods and Food Security Fund

Managed by UNOPS



Humanitarian Assistance and Resilience Programme Facility

ACT FOR PEACE  
CONFRONTING INJUSTICE TOGETHER  
THROUGH THE actalliance



DAN CHURCH AID  
AYUDA DE DCA  
FOLKEKIRKENS  
NØDHJÆLP

Inter Pares  
globalize equality · mondialiser l'égalité

diakonia  
PEOPLE CHANGING THE WORLD



NORWEGIAN CHURCH AID

COOPERATION >

Caritas  
AUSTRALIA



CHURCH WORLD SERVICE

